

အတန်းအဆင့် နှ၊ <a-tan: a-hsin'> 地位, 等级, 级别
 အတပ် I နှ၊ <a- tat> 安装, 装配 II ကဝ၊ <a-tat> 肯定, 确切: ~ ပြောနိုင်သည်။ 可以肯定地说。 / ~ သိသည်။ 确切地知道。 / ~ ဟောသည်။ 断言, 肯定地说。
 အတပ်ကျ ကဝ၊ <a-tat kya'> 仔细, 的的确确
 အတပ်စွဲ က၊ <a- tat swe:> 一口咬定, 断定: ဒီကောင်ဖြစ်ရမယ်လို့ ~ တယ်။ 断定是这个人。
 အတပ်အကြပ် ကဝ၊ <a- tat a-kyat> 肯定, 确切: ~ မိတ်ယ်။ 当场抓住。
 အတပ်အမှန် ကဝ၊ <a- tat a-hman> 肯定, 确切地: ခိုးသူကား ဤသူပင်ဖြစ်သည်ဟု ~ ပြောရပါသည်။ 我敢肯定, 小偷就是他。
 အတပ်အရာ ကဝ၊ <a- tat a- ya> 确切, 肯定: ~ မသိမပြောပါနှင့်။ 了解得不确切就别说了。
 အတပ် နှ၊ <a-tout> ①捆绑, 束缚 ②(蜂等)蜇: ပျား ~ ခံရသည်။ 被蜂蜇了。
 အတပ်အနှောင် နှ၊ <a- tout a-hnaun> 捆绑, 束缚
 အတိမ်အနက် နှ၊ <a- tein a- net> 深浅, 深度: ပြဿနာရဲ့ ~ 问题的深度
 အတိမ်းအချော် နှ၊ <a- tein: a-khyaw> 差错, 偏差, 错误, 误差
 အတိမ်းအစောင်း နှ၊ <a- tein: a- saun:> ①倾斜 ②差错, 偏差, 误差, 错误: ဒီလူကနဲ့မှ ~ မခံဘူး။ 此人容不得半点差错。
 အတိမ်းအမှား နှ၊ <a- tein: a-hma:> 偏差, 差错, 错误
 အတိမ်းအယိမ်း နှ၊ <a- tein: a-yein:> 倾向, 倾斜
 အတယ် နှ၊ <a-te> (在缅甸籍华侨语)阿爹: ~ ကြီး 阿爹, 大爹
 အတွေ့ နှ၊ <a-twei'> ①遇见, 碰见 ②接触: 感觉, 感触: အာရုံ ~ 感触
 အတွေ့ခံ က၊ <a-twei' khan> 接见, 会见: လက်ဆောင်တော်ကို သိမ်းယူ၍သံတို့ကို ~ တော်မူ၏။ 接受礼品, 接见使者。
 အတွေ့အကြုံ နှ၊ <a- twei' a-kyon> 经验, 经历, 体验, 见识
 အတွေ့အထိ နှ၊ <a-twei' a- hti'> 感触, 感觉
 အတွေ့အမြင် နှ၊ <a-twei' a-myin> 见闻
 အတွေ့အရှိ နှ၊ <a- twei' a-shi'> 所见到的
 အတွေ့ နှ၊ <a-twei> 团, 块
 အတွေ့တွေ ကဝ၊ <a-twei dwei> 一个劲地
 အတွေ့အခဲ နှ၊ <a-twei a-khe:> 团, 块, 块状物
 အတွေး နှ၊ <a-twei:> 思维, 思想, 想法
 အတွေးခေါင် က၊ <a- twei: khaun> 想入非非, 胡思乱想: ညည်းဟာလေတော်တော် ~ တယ်။ 你呀尽胡思乱想。
 အတွေးချော် က၊ <a-twei: khyaw> 想偏了, 想入非非
 အတွေးချွတ် က၊ <a- twei: khyut> = အတွေးချော်

အတွေးထုတ် က၊ <a-twei: htout> 思索
 အတွေးနက် က၊ <a-twei: net> 深思, 沉思: နားစိုက်ထောင်ယင်း ~ နေဟန်ရှိလေသည်။ 他好像一边听一边陷入沉思。
 အတွေးနယ်ချဲ့ က၊ <a-twei: ne khye'> 冥思苦索, 遐想, 扩大思路: မင်းဘာ ~ နေတုန်း။ 你在冥思苦想些什么?
 အတွေးလျှံ က၊ <a-twei: shan> 想得多, 想错: သူက ~ သွားသဖြင့်အဓိပ္ပါယ်တမျိုးပြောင်းသွားသည်။ 因为他胡思乱想, 结果原意都变了。
 အတွေးသမား နှ၊ <a-twei: dh-ma:> 善思考的人, (贬)爱胡思乱想的人
 အတွေးအခေါ် နှ၊ <a- twei: a-khaw> 思想, 思考, 想法, 思潮: ~ ဆရာကြီး 思想家
 အတွေးအဆ နှ၊ <a-twei: a-hsa'> = အတွေးအခေါ်
 အတွေးအတော နှ၊ <a- twei: a- taw:> 思索, 思考, 考虑
 အတွေးအထင် နှ၊ <a- twei: a-htin> 想象, 设想
 အတွေးအမြင် နှ၊ <a- twei: a-myin> 观点, 看法
 အတွဲ နှ၊ <a-twe:> ①成串的 ②成对的, 成双的, 成套的, (期刊、书籍的)卷 ③伙伴 ④车厢
 အတွဲခတ် က၊ <a-twe: khat> (藤球踢法)双人踢
 အတွဲလိုက် ကဝ၊ <a-twe: lait> 成串成串地
 အတွဲအဖက် နှ၊ <a-twe: a- phet> 伙伴, 搭档, 搭配物
 အတွက် I နှ၊ <a- twet> ①计算, 算术: ~ တတ်သလား။ 懂算术吗? 会算吗? ②卜算 ③估计 II ဝ၊ <a- twet> ①为..., 对于...来说: သူ့ ~ ချန်ထားပါ။ 给他留下吧! / သံနှင့်သံမဏိလုပ်ငန်းတိုးတက်ထွန်းကားရေး ~ လိုအပ်သောသတ္တု ကျိုစက်ကိရိယာများ: 为发展钢铁事业需要冶炼设备 ③ 因为, 由于: သူ့ ~ ဒုက္ခရောက်ရသည်။ 因他而遭难。
 အတွက်ကျ I ကဝ၊ <a-twet kya'> 按核算的结果: အလုပ်မှ ပျက်ကွက်ခဲ့သောငွေမိနစ်အတွက်လုပ်ခကို ~ ဖြုတ်တောက်လိုက်ကြ၏။ 因误了四十六分钟的活, 便按其工时平均工资值计算将这部分工资扣除掉了。 II နှ၊ <a- twet kya'> 份儿, 分得的部分: တဦးလျှင်တပုံကျစီဝေခွဲ၍ကိုယ့် ~ ကိုသာလျှင် ယူငင်စားသောက်ကြလေ၏။ 每人各分得一堆, 大家只拿自己的那份吃。
 အတွက်ကြောင့် I ဝ၊ <a- twet gyaun'> 由于, 因为: ကျွန်ုပ် ~ အလုပ်မပျက်ကွက်စေချင်ပါ။ 我不想由于我而耽误工作。 II သ၊ <a- twet gyaun'> 因为...所以: ရေလွှမ်းမိုးသည် ~ ဒုက္ခရောက်ကြသည်။ 因为发大水大家都遭罪了。
 အတွက်မရှိ က၊ <a-twet m-shi'> ①不要紧, 没关系: အဆွေတော် မှာအချက်ခြင်းမလွယ်ဘူးဆိုယင်ကျန်တော်အခြားမှာရနိုင်ပါတယ်။ ~ ပါဘူး။ 如果你手头(借给我钱)不方便, 没有关系, 我可以向别人借。 ②毫无目的: သူ့ ~ ပဲလာသောကြောင့်တို့မှာ အလုပ်အကိုင်ပျက်ရချေသည်။ 就是因为他来闲逛, 白耽误了我们的工作。